

မေ့မနွှာ (၆၃) သီလကြောင်းများ (အလ်-မုနာဖီကူးန်)

ဥာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၄)၊ သုတ်ဒေသနာ (၁၁)ပါး၊

ဦးဋ္ဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁

၁။	<p>إِذَا جَاءَكَ الْمُنَافِقُونَ قَالُوا نَشْهَدُ إِنَّكَ لَرَسُولُ اللَّهِ وَاللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُ وَاللَّهُ يَشْهَدُ إِنَّ الْمُنَافِقِينَ لَكَاذِبُونَ ﴿</p> <p>သင့်ထံသို့ သီလကြောင်းများ ရောက်လာသောအခါ “အသင်သည် ပရမတ်ဘုရားရှင်၏ ဥာဏ်စဉ်တော်ဆောင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သက်သေတည်ပါ၏။” ဟု ပြောဆိုကြ၏။ သင်သည် အရှင်၏ ဥာဏ်စဉ်တော်ဆောင်ဖြစ်ကြောင်းကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။ ထို့ပြင် ပရမတ်ဘုရားရှင်က သီလကြောင်းတို့သည် လိမ်ညာသူများ ဖြစ်ကြောင်းကိုလည်း သက်သေဖြစ်တော်မူ၏။</p>
၂။	<p>اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ ﴿</p> <p>သူတို့၏ အားသန်ချက်ကို သုခဟု အယူထား၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ရှားကြ၏။ ဧကန်ပင် သူတို့၏ ကျင့်ကြံလေ့ရှိသည်များမှာ အကုသိုလ်သာလျှင် ဖြစ်ချေ၏။</p>
၃။	<p>ذَلِكَ بِأَنَّهُمْ آمَنُوا ثُمَّ كَفَرُوا فَطُبِعَ عَلَى قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ ﴿</p> <p>ယင်းသို့ ဖြစ်ရခြင်းမှာ သူတို့သည် ယုံကြည်ကြ၏။ ထို့နောက် ဖုံးကွယ်ကြကုန်၏။ သို့ဖြင့် သူတို့၏ နှလုံးသားပေါ်၌ တံဆိပ်ထုထားလေပြီ။ သူတို့၌ နားလည်နိုင်စွမ်း မရှိချေ။</p>
၄။	<p>وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ وَإِنْ يَقُولُوا تَسْمَعُ لِقَوْلِهِمْ كَأَنَّهِمْ خُشْبٌ مَسْنَدَةٌ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ هُمُ الْعَدُوُّ فَاحْذَرْهُمْ قَاتَلَهُمُ اللَّهُ أَنَّى يُؤْفَكُونَ ﴿</p> <p>သူတို့အား သင် မြင်ရသော် သူတို့၏ ဟိတ်ဟန်ကာယကြောင့် သင် အံ့ဩလောက်နိုင်၏။ သူတို့ ပြောဆိုကြသော် သူတို့၏ အပြောအဆိုကို သင် နားထောင်လိုနိုင်၏။ သူတို့သည် သစ်ခေါင်းပွ ဒေါက်ကဲ့သို့ ဖြစ်၏။ သူတို့ထံကျသော အသံလှိုင်းတိုင်းကို ထင်ရာစဉ်းစားကြ၏။ သူတို့သည်သာ စည်းဖောက်သူများ ဖြစ်ကြ၏။ သူတို့အား သတိထားလော့။ ပရမတ်ဘုရားရှင်က သူတို့အား သုတ်သင်ခံရစေလတ္တံ့။ သူတို့သည် မည်သို့ လှည့်စားခံနေကြသနည်း။^{၁၀၅}</p>
၅။	<p>وَإِذَا قِيلَ لَهُمْ تَعَالَوْا يَسْتَغْفِرْ لَكُمْ رَسُولُ اللَّهِ لَوَّوْا رُءُوسِهِمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُمْ مُسْتَكْبِرُونَ ﴿</p> <p>သူတို့အား “သင်တို့ကို လွတ်ငြိမ်းဆုပန်ပေးရန် ပရမတ်ဘုရားရှင်၏ ဥာဏ်စဉ်တော်ဆောင်ဘက်သို့ လာကြလော့” ဟု ပြောသောအခါ သူတို့ ဦးခေါင်းကို လှည့်သွားကြ၍ သူတို့က ဖယ်ရှားနေသည်ကို သင်မြင်ရ၏။ သူတို့သည် မာန်တက်နေသူများ ဖြစ်ကြ၏။</p>

(၁၀၅) ဤသုတ်တော်များသည် အစ္စလာမ်သာသနာ၏ ရန်သူ အစစ်များကို တင်ပြထားပေသည်။ အစ္စလာမ်သာသနာအား မသိသူ၊ မသိ၍ လက်မခံသေးသူများသည် အစ္စလာမ်၏ ရန်သူများ မဟုတ်ချေ။ အစ္စလာမ်သာသနာအား သက်ဝင်ပါသည်ဟု ပြောဆိုလျက်- အပြောကောင်းကောင်းပြော၍ အစ္စလာမ်သာသနာ၏ အတွင်းမှ သာသနာအား ပျက်စီးစေရန် ပြုသူ၊ တစ်ပါးသူတို့ အစ္စလာမ်သာသနာသို့ ဝင်ရောက်လိုခြင်းမှ ဟန့်တားနေသူ တို့သည်သာ အစ္စလာမ်၏ ရန်သူများ ဖြစ်၍၊ ထိုသူများကိုသာ သတိထားရမည့်အကြောင်း ဤသုတ်တော်၌ အတိအကျ ဖော်ပြပေသည်။

၆။	<p>سَوَاءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَنْ يَغْفِرَ اللَّهُ لَهُمْ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ ﴿٦﴾</p> <p>သင်သည် သူတို့အတွက် လွတ်ငြိမ်းဆုပန်သည် ဖြစ်စေ သို့တည်းမဟုတ် လွတ်ငြိမ်းဆု မပန်သည်ဖြစ်စေ မထူးချေ။ ပရမတ်ဘုရားရှင်သည် သူတို့အား လွတ်ငြိမ်းစေမည် မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအား လမ်းညွှန်တော် မမူချေ။</p>
၇။ ★ ၃:၁၆၇	<p>هُم الَّذِينَ يَقُولُونَ لَا تُنْفِقُوا عَلَيَّ مِنْ عِنْدِ رَسُولِ اللَّهِ حَتَّىٰ يَنْفَضُوا وَيَلَّهِ خَزَائِنُ السَّمَاوَاتِ وَالْأَرْضِ وَلَكِنَّ الْمُنَافِقِينَ لَا يَفْقَهُونَ ﴿٧﴾</p> <p>သူတို့သည် “ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ထံပါး၌ ရှိသူများ အတွက် မသုံးစွဲကြနှင့် သို့မှ သူတို့ ငွေရှာရန်သွားကြလတ္တံ့၊” ဟု ပြောဆိုသူများ ဖြစ်ကြ၏။ မိုးများနှင့် မြေကမ္ဘာတွင် ရှိသည့် ဘဏ္ဍာတော်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ သို့ရာတွင် သီလကြောင်တို့သည်ကား★ နားလည်နိုင်စွမ်း မရှိချေ။</p>
၈။ မဒီနာ	<p>يَقُولُونَ لئن رَجَعْنَا إِلَى الْمَدِينَةِ لِيُخْرِجَنَّ الْأَعَزُّ مِنهَا الْأَذَلَّ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ وَلَكِنَّ الْمُنَافِقِينَ لَا يَعْلَمُونَ ﴿٨﴾</p> <p>သူတို့က “ကျွန်ုပ်တို့သည် နေပြည်တော်သို့* ပြန်လာလျှင် ဘုန်းကံမြင့်သူများက နိမ့်ပါးသူများကို ထိုမှ မောင်းထုတ်ပစ်မည်၊” ဟု ပြောဆို၏။ ဘုန်းကံတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်တော်ဆောင်နှင့် ယုံကြည်သူတို့၏ အချုပ်အခြာ၌ ရှိ၏။ သို့သော် သီလကြောင်တို့ သိကြသည် မဟုတ်ချေ။</p>
၉။	<p>يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهِكُمْ أَمْوَالُكُمْ وَلَا أَوْلَادُكُمْ عَنْ ذِكْرِ اللَّهِ وَمَنْ يَفْعَلْ ذَلِكَ فَأُولَئِكَ هُمُ الْخَاسِرُونَ ﴿٩﴾</p> <p>အို ယုံကြည်သောသူတို့- ပရမတ်ဘုရားရှင်အား သတိရရှုမှတ်ခြင်းထက် သင်တို့၏ ဥစ္စာပစ္စည်း၊ သင်တို့၏ ရင်သွေးများက သင်တို့အတွက် အူမမြူးစေနှင့်။ ထိုသို့ ပြုလုပ်သူဖြစ်က ထိုသူတို့သည် နစ်နာဆုံးရှုံးသူများ ဖြစ်ကြလတ္တံ့။</p>
၁၀။	<p>وَأَنْفِقُوا مِنْ مَّا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَّ أَحَدَكُمُ الْمَوْتُ فَيَقُولَ رَبِّ لَوْلَا أَخَّرْتَنِي إِلَىٰ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُن مِّنَ الصَّالِحِينَ ﴿١٠﴾</p> <p>သေခြင်းတရားသည် သင်တို့မှ တစ်စုံတစ်ဦးထံ ပေးရောက်မလာမှီအလျှင် သင်တို့အား ရိက္ခာပေးထားရာမှ သုံးစွဲကြလော့။ သို့ဖြင့် သူသည် “အို ကံကြမ္မာရှင် အရှင်သည် နီးကပ်လာသော သတ်မှတ်ကာလထိ တပည့်တော် အတွက် နောက် ဆုတ်မထားလေလျှင် တပည့်တော်သည် အလှူဒါနပြုခြင်းဖြင့် ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်ရလတ္တံ့၊” ဟု ပြောမည်ပင်။</p>
၁၁။	<p>وَلَنْ يُؤَخِّرَ اللَّهُ نَفْسًا إِذَا جَاءَ أَجَلُهَا وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ ﴿١١﴾</p> <p>သူ၏ သတ်မှတ်ကာလ ရောက်လာသောအခါ ပရမတ်ဘုရားရှင်သည် မည်သည့် ဥဉ်စရိုက်အတွက်မျှ နောက်ဆုတ်မထားချေ။ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။^{၁၀၅၈}</p>

(၁၀၅၈) ကောင်းမှုသီလတို့အား နောက်နေ့တွင်မှ လုပ်မည်ဟု အချိန်ဆွဲနေလေ့ရှိသော ဥဉ်စရိုက်များကို ဤသုတ်တော်မှ သတိပေးထားခြင်း ဖြစ်ပေသည်။ လူသည် ကောင်းမှုလုပ်ဆောင်ရန် အချိန်ဆွဲနေတတ်သော်လည်း- သူ့အား သေခြင်းတရား သို့မဟုတ် ကောင်းမှု ဆိုးမှုမလုပ်နိုင်တော့သော နေ့ကာလက အချိန်ပေး စောင့်နေခြင်း မရှိချေ။